

**ဓမ္မခန္ဓာ (၃၇) “လျာထားခံရသူများ” (ဆွဖာတ်)**  
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၈။ သုတ်ဒေသနာ- ၁၈၂။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁

၁။	ရာထူးအလိုက် လျာထားခံရသူများ-	<b>وَالصَّافَاتِ صَفًّا</b>
၂။	ထိန်းချုပ်အပ်သူအား ထိန်းချုပ်သော သူများ-	<b>فَالزَّاجِرَاتِ زَجْرًا</b>
၃။	သတိပေးတရားတော်အား ရွတ်ဖတ်သူများ- အားဖြင့်	<b>فَالتَّالِيَاتِ ذِكْرًا</b>
၄။	သင်တို့၏ ဘုရားရှင်မှာ တစ်ဆူတည်း ဖြစ်၏။	<b>إِنَّ إِلَهَكُمْ لَوَاحِدٌ</b>
၅။	မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိရာတို့၏ ကံကြမ္မာရှင် ဖြစ်၏။ နေထွက်ရာတို့၏ ကံကြမ္မာရှင် ဖြစ်၏။ <sup>၈၆၇</sup>	<b>رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا رَبُّ الْمَشَارِقِ</b>
၆။	ငါအရှင်သည် လောကီ ကောင်းကင်အား ဂြိုဟ်နက္ခတ်များဖြင့် တန်ဆာဆင် ဆင်ယင်ထား၏။	<b>إِنَّا زَيْنَّا السَّمَاءَ الدُّنْيَا بِزِينَةِ الْكَوَاكِبِ</b>
၇။	၎င်းကို သောင်းကျန်းသော မကောင်းဆိုးဝါး* ကိုယ်စီမှ ကာကွယ်စောင့်ရှောက်ထား၏။ <sup>၈၆၈</sup>	<b>وَحِفْظًا مِّنْ كُلِّ شَيْطَانٍ مَّارِدٍ</b>

(၈၆၇) ကျမ်းတော်တွင် နေထွက်ရာ (အရပ်) များကို အများကိန်းဖြင့် မကြာခဏ ပြောဆိုပေသည်။ အလားတူ နေဝင်ရာ (အရပ်)များကိုလည်း အများကိန်းဖြင့် မကြာခဏ ပြောဆိုပေသည်။ ဆိုလိုသည်မှာ အာကာသ ကိုယ်ထည်ကို ပြောဆိုခြင်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်ကပင် ပြောထားသော ကျမ်းမြတ် ကုရ်အာန်တွင် သာမန် အရပ်သားများ သိထား သကဲ့သို့ နေသည် အရှေ့ဘက်မှ ထွက်၍ အနောက်ဘက်မှ ဝင်သွားသည်ဟု ပြောဆိုထားခြင်း လုံးဝ မရှိချေ။ နေသည် သာမန်အရပ်သားများ ထင်ထားဘိသကဲ့သို့ ဝင်သွားသည်ဟု ထွက်လာသည်ဟု မရှိချေ။ နေသည် သူလမ်းကြောင်းပေါ်တွင် အမြဲရှိနေ၍-(၃၆:၄၀) ကမ္ဘာ၏ လည်ပတ်ခြင်းပေါ်၌သာ နေ့နှင့်ည ဖြစ်ပေါ်နေရပေသည်။ ဤသုတ်တော်မှ ပြောဆိုသော နေထွက်ရာများ ဆိုသည်မှာ ကမ္ဘာအရပ် လွတ်သော နေ၏ အလင်းရောင် အမြဲရှိနေသည့် အာကာသ ကိုယ်ထည်အား ပြောဆိုခြင်းသာ ဖြစ်ပေသည်။ ၎င်းကို ဆက်လက်ဖော်ပြပါ သုတ်တော် (၆)၌ ထင်ရှားစွာ တွေ့ရပေသည်။

(၈၆၈) မကောင်းဆိုးဝါးများ ဆိုသည်မှာ လူသားများပင် ဖြစ်၍၊ ရှေးပဝေဏသီမှ ခေတ်နောက်ကျနေသော ကျမ်းအို ကျမ်းပျက် မိရိုးဖလာများကို ဖက်တွယ်လျက် လူသားတို့အား ဦးဆောင်မှုပေးနေသော ဘာသာရေး ခေါင်းဆောင်များကို ဆိုလိုပေသည်။ ၂:၃၀။ ၃:၄၁။ ထိုသူတို့သည် အာကာသမှ ကြယ် နက္ခတ်တို့ကို ကြည့်၍ ဗေဒင် တွက်ချက်နေခြင်းဖြင့်သာ အချိန်ကုန်နေ၍- အမှန်တကယ် နက္ခတ်တာရာတို့ သဘောတရား အမှန်ကို သိနိုင်ခြင်းမှ ကာဆီးခံနေရပေသည်။ သူတို့၏ ပညာရပ်များမှာ လူသားအများ အသိဉာဏ် ပွင့်လာလေလေ တန်ပြန်စေကြောခြင်း ခံရလေလေ ဖြစ်ကြောင်း သုတ်တော် အမှတ် (၈) တွင် အတိအကျ ပြောဆို ထားပေသည်။

၈။ ★၃၇:၆၉	<p style="text-align: right;">لَا يَسْمَعُونَ إِلَى الْمَلَأِ الْأَعْلَى وَيُقَذَّبُونَ مِنْ كُلِّ جَانِبٍ ﴿٨﴾</p> <p>၎င်းတို့သည် အပေါ်စီးမှ ရိုသော အကြံပေးတို့အား ကြားနာနိုင်သည် မဟုတ်ချေ။ သူတို့အား အဘက်ဘက်မှ တန်ပြန်ခြင်းကို ခံရစေ၏။★</p>
၉။	<p style="text-align: right;">دُحُورًا وَلَهُمْ عَذَابٌ وَاصِبٌ ﴿٩﴾</p> <p>မောင်းထုတ်ပစ်လော့။ သူတို့အတွက် အတွင်း ဝင့်ကြွေးသည် ရှိနေ၏။<sup>၈၆၉</sup></p>
၁၀။	<p style="text-align: right;">إِلَّا مَنْ خَطِفَ الْخَطْفَةَ فَأَتْبَعَهُ شِهَابٌ ثَائِقٌ ﴿١٠﴾</p> <p>သုတ်ကနေ လစ်ထွက်သွားသူကိုသာ၊ သူ့နောက်သို့ အလင်းအလျှင် မီးကူးခြင်းသည် လိုက်၏။<sup>၈၇၀</sup></p>
၁၁။	<p style="text-align: right;">فَاسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَمْ مَنْ خَلَقْنَا إِنَّا خَلَقْنَاهُمْ مِنْ طِينٍ لَازِبٍ ﴿١١﴾</p> <p>“ငါအရှင်၏ ဖြစ်တည်ပေးခြင်းများထက် ၎င်းတို့အား ဖြစ်တည်စေခြင်းသည် ပိုမို ခက်ခဲသလော”ဟု သူတို့အား မေးလော့၊ ငါသည် သူတို့အား တွယ်ကပ်သော မြေမှ ဖြစ်တည်စေ၏။<sup>၈၇၁</sup></p>
၁၂။	<p style="text-align: right;">بَلْ عَجِبْتَ وَيَسْخَرُونَ ﴿١٢﴾</p> <p>အမှန်မှာ၊ သင် စိတ်လှုပ်ရှားရသည်မှာ-သူတို့ လှောင်ပြောင်လျှင်၊</p>
၁၃။	<p style="text-align: right;">وَإِذَا دُكِّرُوا لَا يَذْكُرُونَ ﴿١٣﴾</p> <p>သူတို့အား သတိပေးပေးသောအခါ- သတိမမူကြလျှင်၊</p>
၁၄။	<p style="text-align: right;">وَإِذَا رَأَوْا آيَةً يَسْتَسْخِرُونَ ﴿١٤﴾</p> <p>သူတို့အား သုတ်ဒေသနာအား ဆင်ခြင်စေသောအခါ- လှောင်ပြောင်ကြလျှင်- ဖြစ်၏။</p>
၁၅။	<p style="text-align: right;">وَقَالُوا إِن هَذَا إِلَّا سِحْرٌ مُّبِينٌ ﴿١٥﴾</p> <p>သူတို့က ပြောကြသည်မှာ “ဤသည်- ရှင်းလင်းသော မှော်အတတ်သာ ဖြစ်၍၊</p>

(၈၆၉) ထိုရေးဟောင်း သူများက ဤစကြာဝဠာအား ဖြစ်တည်ပေးသော မူလစစ်မြစ်ရှင် ဟူ၍ မရှိ မိမိ၏ (သတ္တဝါတို့၏) စိတ်အင်အားကြောင့်သာ ဖြစ်သည်ဟု မိမိစိတ်ကိုသာ ညှင်းဆဲလျက် ဘဝ၏ လွတ်မြောက်ခြင်းကို ရှာကြံနေကြပေသည်။ အစကို မသိဘဲ အဆုံးစွန် ဆိုသည်ကို ရှာကြံနေခြင်း မှာ သူတို့၏ အတွင်းစိတ်ကိုသာ ညှင်းဆဲနေခြင်း သို့မဟုတ် အတွင်း ဝင့်ဒုက္ခသင့်နေခြင်းသာ ဖြစ်တော့သည်ဟု ကျမ်းတော်က ဆိုပေသည်။

(၈၇၀) ထိုသူတို့၏ အယူများမှာ ဒဿန အားနည်းလာသည်ကို သိ၍- ဆွေးနွေးခြင်း မရှိဘဲ လစ်ထွက်သွားသူများအား သူတို့၏ သားစဉ်မြေး ဆက်များမှ ပညာတတ်များက မေးမြန်းလာခြင်းသည် သူတို့အတွက် မီးအပူကဲ့သို့ ဖြစ်ရ၍ ၎င်းမှာ သူတို့၏ နောက်သို့ အလင်းအလျှင် လိုက်သကဲ့သို့ ကပ်လိုက်လာပေတော့မည်။

(၈၇၁) ဖန်ဆင်းခြင်း (ဖြစ်တည်ပေးခြင်း) သဘောတရားကို မယုံကြည် လက်မခံသူများမှာ ယခုခေတ်တွင်မှ ပေါ်ပေါက်လာခြင်း မဟုတ်ချေ။ အစ္စလာမ် သာသနာ မပေါ်မီကတည်းက ရှိနေ၍ အစ္စလာမ် သာသနာပေါ်လာသော အခါတွင်လည်း ၎င်းတို့မှာ အလွန် အားကောင်းကြောင်း ကျမ်းတော်တွင် မကြာခဏ ဖော်ပြပေသည်။ အစ္စလာမ်သာသနာက ထိုလူသားများအား ဖန်ဆင်းခြင်း သဘောတရားကို ရှင်းပြရာ၌ စကြာဝဠာ ဖြစ်တည်စေပုံကို မကြာခဏကိုးကား၍- သက်သေပြ ရှင်းပြပေသည်။ စကြာဝဠာတစ်ခုလုံး ဖြစ်တည်လာပုံကို သက်သေပြခြင်းမှာ လူသား ဆိုသည့် အရာနှင့် နှိုင်းယှဉ်လျှင် စကြာဝဠာကြီးမှာ မနှိုင်းယှဉ်လောက်အောင် ကြီးကျယ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ်သော အရာသည်ပင် ဖြစ်တည်ခံ ဖြစ်လျှင် ထို၌ မှီတည်နေရသော လူသား ဆိုသည်မှာ ပြောလောက်ဘွယ် မရှိချေ- သို့သော် လူသားသည် အမြဲ ဝိဇ္ဇာစီးလျက် မိမိကိုယ် မိမိ မသုံးသပ်သည်က များပေသည်။ ယခုခေတ်တွင် အာကာသရေးရာ သုတေသီများ၊ ကမ္ဘာကျော် ပညာရှင်ကြီးများ၊ နိုင်ငံရေးသမားများ၊ သတင်းစာ နယ်စင်း သမားများ၊ ခန္ဓာဗေဒဆိုင်ရာ ပါမောက္ခကြီးများ အပါအဝင် များစွာသော ပညာတတ် လူတန်းစားများမှ သူတို့ မိရိုးဖလာမှ မှန်းတီးလှပါသည် ဟု ဆိုသော အစ္စလာမ်သာသနာသို့ အရလိုက် အပြုလိုက် တိုး၍တိုး၍ ဝင်လာနေတော့သည်။ ကွန်မြူနစ်စနစ်၏ အကူအညီဖြင့် ဖန်ဆင်းရှင် မရှိ ဟူသော ဝါဒအား ရပ်တည်ခဲ့သော ဆရာတော်ကြီးများသည် တကယ့်လက်တွေ့ သုတေသီတို့၏ ဖန်ဆင်းရှင် ရှိသည်ဟု ထုတ်ဖော်လာခြင်းများကို ကာကွယ်ထားနိုင်စွမ်း မရှိတော့ချေ။ ဤသုတ်တော်မှ ငါသည် သူတို့အား တွယ်ကပ်သော မြေမှ ဖြစ်တည်စေခဲ့သည် ဟု ဆိုထားသော ဝါကျမှ သူတို့အား ဆိုသည်မှာ သုတ်တော် (၁)မှ (၁၀)ထိ ဆရာတော်ကြီးများ ပြောနေသည့် မလာအိကာဟ်များ၊ ရှိုင်တွန် များအားလုံး အကြီးဝင်ပေသည်။

၁၆။	<p>﴿أَتَدَّأ مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَنِنَّا لَمَبْعُوثُونَ﴾  ကျွန်ုပ်တို့ သေကြေပြီးသော် မြေမှုန့်များ အရိုးများ ဖြစ်ပြီးမှ ပြန်လည် ထွက်ပေါ်ရမည်လော။</p>
၁၇။	<p>﴿أَوَابَاؤُنَا الْأَوْلُونَ﴾  သို့မဟုတ် ကျွန်ုပ်တို့၏ ရှေးဦးပထမ ဘိုးဘုရားသည်ကော။” ဟု ဖြစ်၏။</p>
၁၈။	<p>﴿قُلْ نَعَمْ وَأَنْتُمْ دَاخِرُونَ﴾  “မှန်၏။ သင်တို့သည် အရှက်ကွဲရမည်သာတည်း။” ဟု ပြန်ပြောလော့။</p>
၁၉။	<p>﴿فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ فَإِذَا هُمْ يَنْظُرُونَ﴾  ယင်းမှာ- အော်သံကြီး တစ်ခုမျှသာ ဖြစ်၏။ ထိုအချိန်တွင် သူတို့ ရှုစားရလတ္တံ့။<sup>၁၇၂</sup></p>
၂၀။	<p>﴿وَقَالُوا يَا وَيْلَنَا هَذَا يَوْمُ الدِّينِ﴾  “ကျွန်ုပ်တို့များနယ်၊ ဤသည် စီရင်ချက်ချသော နေ့ကာလပီတကား။” ဟု ညည်းညူရလတ္တံ့။</p>
၂၁။	<p>﴿هَذَا يَوْمُ الْفَضْلِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ﴾  ဤသည် သင်တို့က ငြင်းဆန်ခဲ့သော မှန်မှားဆုံးဖြတ်သည့် ကာလပင်တည်း။</p>
၂၂။	<p>﴿احْشُرُوا الَّذِينَ ظَلَمُوا وَأَزْوَاجَهُمْ وَمَا كَانُوا يَعْبُدُونَ﴾  <sup>☆၁၃၂၈</sup> အဝိဇ္ဇာစီးသောသူတို့နှင့် သူတို့၏ စုပေါင်းဖော်များ၊<sup>*</sup> သူတို့ကိုးကွယ်ခဲ့သည်များကို စုရုံးစေမည်ပင်။</p>
၂၃။	<p>﴿مِنْ دُونِ اللَّهِ فَاهْتَدُوا هُمْ إِلَىٰ صِرَاطِ الْجَحِيمِ﴾  ပရမတ်ဘုရားရှင်မှအပ၊ သူတို့အား ငရဲဘုံ လမ်းစဉ်သို့ ညွှန်ခဲ့သည်ချည်း ဖြစ်၏။</p>
၂၄။	<p>﴿وَقَفَّوهُمْ إِنَّهُمْ مَسْنُوتُونَ﴾  ရပ်တန့်ကရပ်စေ၍ သူတို့အား စစ်ဆေးမေးမြန်းမည်မှာ-</p>
၂၅။	<p>﴿مَا لَكُمْ لَا تَنَاصَرُونَ﴾  “သင်တို့အား အဘယ်အရာက မကူညီစေနိုင်သနည်း။” ဟု ဖြစ်၏။</p>
၂၆။	<p>﴿بَلْ هُمْ الْيَوْمَ مُسْتَسْلِمُونَ﴾  အမှန်မှာ ထိုနေ့ကာလ၌ သူတို့အား တိတ်ဆိတ်ငြိမ်သက်စေ၍၊</p>
၂၇။	<p>﴿وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ﴾  သူတို့အချင်းချင်း ချည်းကပ်လာလျက် မေးမြန်းကြမည်မှာ-</p>
၂၈။	<p>﴿قَالُوا إِنَّكُمْ كُنْتُمْ تَأْتُونَنَا عَنِ الْيَمِينِ﴾  “သင်တို့သည် ကျွန်ုပ်တို့ထံသို့ ဩဇာသက်ရာဘက်မှ ချည်းကပ်ရောက်လာခဲ့၏။” ဟု ပြောဆိုခြင်း ဖြစ်၏။<sup>၁၇၃</sup></p>

(၈၇၂) လောက စကြာဝဠာ အပေါင်းအား ဖြစ်တည်စေသည့် ပရမတ်ဘုရားရှင်ဟူသည် ရှိ၏ဟု ပညာရှင်များ၏ သက်သေပြချက်ကြီး ထွက်ပေါ်လာ သောကာလတွင် သဘာဝတရားကြောင့် ဖြစ်ရသည် ဟု ဆိုသော သူတို့မှ မပြောနိုင် မဆိုနိုင် ကြက်သေသေ၍ ကြည့်နေရမည်ပင် ဖြစ်၏။  
(၈၇၃) ပရမတ်ဘုရားရှင် မရှိဟု ဖုံးကွယ်ထားသူတို့မှာ ဘုရားမဲ့ဝါဒီ ဘယ်ယိမ်းများသာ ဖြစ်၏။ သို့သော် သူတို့သည် ဘုရားတရားအား ကြည်ညို လေးစား လိုသော လူထုအား လှည့်စားရန် သူတို့ကိုယ် သူတို့ ဘာသာတရားကို လက်ခံသော ညာယိမ်းများကဲ့သို့ ချည်းကပ်ခဲ့ခြင်း ဖြစ်ပေသည်။

၂၉။	<p>﴿قَالُوا بَلْ لَمْ تَكُونُوا مُؤْمِنِينَ﴾  သူတို့ ပြန်ပြောကြသည်မှာ “အမှန်မှာ၊ သင်တို့ကိုယ်တိုင် မယုံကြည်ခဲ့သူများ ဖြစ်၏။-</p>
၃၀။	<p>﴿وَمَا كَانَ لَنَا عَلَيْكُمْ مِنْ سُلْطَانٍ بَلْ كُنْتُمْ قَوْمًا طَٰغِينَ﴾  ကျွန်ုပ်တို့မှာ သင်တို့အပေါ်၌ ဩဇာအာဏာ မရှိချေ။ အမှန်မှာ သင်တို့သည် စည်းပျက်သော လူမျိုးသာ ဖြစ်၏။</p>
၃၁။	<p>﴿فَحَقَّ عَلَيْنَا قَوْلُ رَبِّنَا إِنَّا لَذَٰئِقُونَ﴾  ကံကြမ္မာရှင်၏ ဓမ္မတော်သည် သစ္စာတရားပင် ဖြစ်၏။ ကျွန်ုပ်တို့ မြည်းစမ်းရမည်ပင်-</p>
၃၂။	<p>﴿فَآغْوَيْنَاكُمْ إِنَّا كُنَّا غَاوِينَ﴾  ကျွန်ုပ်တို့ကိုယ်တိုင် မှားနေခြင်းကြောင့်၊ သင်တို့အား မှားစေခဲ့ပြီ။”ဟု ဖြစ်၏။<sup>၈၇</sup></p>
၃၃။	<p>﴿فَإِنَّهُمْ يَوْمَئِذٍ فِي الْعَذَابِ مُشْتَرِكُونَ﴾  ထို့ကြောင့် ထိုနေ့ကာလ၌ သူတို့အားလုံး ရောပြွန်းလျက် ဝင့်ကြွေးကိုခံရစေ၏။</p>
၃၄။	<p>﴿إِنَّا كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ﴾  ဤသည် ငါအရှင်က ရာဇဝတ်ကောင်တို့အတွက် မည်သို့ ပြုလုပ်ခြင်း ဖြစ်၏။</p>
၃၅။	<p>﴿إِنَّهُمْ كَانُوا إِذَا قِيلَ لَهُمْ لَا إِلَهَ إِلَّا اللَّهُ يَسْتَكْبِرُونَ﴾  သူတို့အား “ပရမတ်ဘုရားရှင်မှအပ အခြားဘုရားဟူ၍ မရှိ”ဟု ပြောသောအခါ၊ သူတို့သည် မာနတက်နေကြ၏။</p>
၃၆။	<p>﴿وَيَقُولُونَ أَنِنَّا لِتَارِكُوا آلِهَتِنَا لِشَاعِرٍ مَّجْنُونٍ﴾  “လင်္ကာဆရာ အရှူးတစ်ယောက်ကြောင့် ကျွန်ုပ်တို့၏ ဘုရားများကို ချန်ထားရမည်လော”ဟု ဆိုကြ၏။<sup>၈၈</sup></p>
၃၇။	<p>﴿بَلْ جَاءَ بِالْحَقِّ وَصَدَقَ الْمُرْسَلِينَ﴾  အမှန်မှာ သူသည် ပရမတ္ထသစ္စာဖြင့် ရောက်ရှိလာ၏။ ဉာဏ်စဉ်ဆောင်အပေါင်းကိုလည်း ဖြောင့်မှန်ကြောင်းပြ၏။</p>
၃၈။	<p>﴿إِن كُمْ لَذَٰئِقُوا الْعَذَابِ الْأَلِيمِ﴾  စူးနစ်နာကျင်သော ဝင့်ကြွေးဒဏ်အား သင်တို့ ဧကန် မြည်းစမ်းကြကုန်လော့။</p>
၃၉။	<p>﴿وَمَا تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ﴾  သင်တို့ ကျင့်ကြံခဲ့သည်မှ အပ အခြား အကျိုးဆက် မရှိချေ။</p>

(၈၇) မျိုးရိုးစဉ်ဆက် လိမ်လည်လာခဲ့ခြင်းကြောင့် သူတို့ကိုယ်တိုင် မှားနေခြင်းကို အမှန်ဟု ထင်နေပေသည်။ ထို့ကြောင့် သူတို့အမှန်ဟု ထင်နေသည့် အမှားတရားအား အခြားလူများ အပေါ်၌ စေတနာထားကာ ဒဿနတည်ဆောက် လမ်းပြနေခြင်းများ ဖြစ်ပေသည်။

(၈၈) ကိုယ်တော်မူဟမ္မဒ်သည် ကမ္ဘာ့လူသားထုကြီး တစ်ရပ်လုံးအတွက် အလွန် ကျေးဇူးကြီးမားလှပေသည်။ လူပုဂ္ဂိုလ်ကိုးကွယ်ရေးကို အားသန်နေသော လူသားတို့အား “**လာအိုလာဟ အိလ္လာဟ်**”- ပရမတ်ဘုရားရှင်မှ အပ အခြားဘုရားဟု မရှိ” ဟူ၍ ယတိပြတ်ကြေငြာ၍၊ အခြားသော သတိမရသေးသည့် လူသားများအား သတိဖော်ပေးသော အနေဖြင့် ကမ္ဘာ့ မှတ်ဆလင် တစ်ရပ်လုံးကိုလည်း ဤစာပိုဒ်ကလေးအား နေ့စဉ်ရက်ဆက် ကြေးကြော်စေခဲ့ပေသည်။ ကိုယ်တော်မူဟမ္မဒ်အနေဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ခံယူလိုက် ပုဂ္ဂိုလ်ရေးကိုးကွယ်ခံရခြင်းကို အချိန်မရွေးထူထောင်နိုင်သော်လည်း- ထိုကဲ့သို့ ပုဂ္ဂိုလ်ရေးကိုးကွယ်ခံမှုကို မထူထောင်ခဲ့ခြင်း အတွက် “အရှူး” ဟုပင် စွပ်စွဲခံခဲ့ရပေသည်။ ကမ္ဘာ့ ဘာသာရေးသမားတို့မှာ ဘုရားရှိပါသည်ဟု ကြေးကြော်နေသော်လည်း- မိမိတို့အား ပုဂ္ဂိုလ်ရေး ကိုးကွယ်ခံရခြင်းအား အရောင်မှိန်မသွားစေရန်- အမှန်တကယ် ကိုးကွယ် ယုံကြည်ရမည့် ပရမတ်ဘုရားအား နောက်ကွယ်၌ ထိန်ဝှက်ထားသည်က များပေသည်။

၄၀။	<p>إِلَّا عِبَادَ اللَّهِ الْمُخْلِصِينَ ﴿٤٠﴾</p> <p>ပရမတ်ဘုရားရှင်အား ကယ်တင်ရှင်သန်သန့်ဟု ကိုးကွယ်သူတို့သာ- ကင်း၏။</p>
၄၁။	<p>أُولَئِكَ لَهُمْ رِزْقٌ مَّعْلُومٌ ﴿٤١﴾</p> <p>ထိုသူများအတွက် သိပြီးသား ရိက္ခာတို့မှာ-</p>
၄၂။	<p>فَوَاجِهُهُ وَهُمْ مُكْرَمُونَ ﴿٤٢﴾</p> <p>သစ်သီးဝလံများ- ဖြစ်၏။ သူတို့အား ကျက်သရေရှိစေမည်မှာ-</p>
၄၃။	<p>فِي جَنَّاتِ النَّعِيمِ ﴿٤٣﴾</p> <p>ဂုဏ်ပေးသော သုခဘုံရှိ၊</p>
၄၄။	<p>عَلَى سُرُرٍ مُتَقَابِلِينَ ﴿٤٤﴾</p> <p>ပလ္လင်များပေါ်၌ အချင်းချင်း နီးကပ်လျက် ဖြစ်၏။</p>
၄၅။	<p>يُطَافُ عَلَيْهِمْ بِكَأْسٍ مِنْ مَّعِينٍ ﴿٤٥﴾</p> <p>စမ်းရေ ခွက်ဖြင့် သူတို့ထံသို့ လှည့်လည်ပေး၍-</p>
၄၆။	<p>بَبَيْضَاءَ لَذَّةٍ لِلشَّارِبِينَ ﴿٤٦﴾</p> <p>သောက်သုံးသူတို့အတွက် ဖြူစင် အရသာ ရှိစေ၏။</p>
၄၇။	<p>لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنْزَفُونَ ﴿٤٧﴾</p> <p>ထို၌ ညစ်ညမ်းခြင်းမရှိ၊ အမောမပြေခြင်း မရှိချေ။</p>
၄၈။	<p>وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ عِينٌ ﴿٤٨﴾</p> <p>သူတို့၏ ထံပါး၌ ရှိသော မျက်ရိပ် မျက်ခြည် တည်ငြိမ်သူတို့သည် မျက်လုံးများကို-</p>
၄၉။	<p>كَأَنَّهُنَّ بَيَّضٌ مَكْنُونٌ ﴿٤٩﴾</p> <p>ကွဲတတ်သည့် ဥကဲ့သို့ စောင့်ထိန်းထား၏။<sup>၈၇၆</sup></p>
၅၀။	<p>فَأَقْبَلَ بَعْضُهُمْ عَلَى بَعْضٍ يَتَسَاءَلُونَ ﴿٥٠﴾</p> <p>သူတို့ အချင်းချင်း ချည်းကပ်လျက် ပြောဆိုမေးမြန်းကြသော်-</p>
၅၁။	<p>قَالَ قَائِلٌ مِّنْهُمْ إِنِّي كَانَ لِي قَرِينٌ ﴿٥١﴾</p> <p>သူတို့မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်မှာ “ကွဲနိုင်၌ မိတ်ဆွေ တစ်ဦး ရှိ၍၊</p>

(၈၇၆) ဤသုတ်တော်များမှ စောင့်ထိန်းသော မျက်လုံးများကို ထိုထိုလိင်ဖြင့် ဖော်ပြသောကြောင့် သုတ်တော် ၄၈ တွင် ဖော်ပြသော ထိုကုသိုလ် အကျိုးကို ခံစားရမည့် သူများအတွက် အဖော်မှာ နတ်ကညာများဟု အဓိပ္ပာယ်သက်ရောက်စေမည့် အမျိုးသမီးများ ဖြစ်ရမည်ဟု မသုံးသပ် သင့်ပေ။ ထိုနာမ်စားမှာ ဖော်ပြပါ မျက်လုံးအမျိုးအစားကို ဖော်ပြသည့် အသုံးအနှုံးသာ ဖြစ်၍၊ စက္ခုအိန္ဒြေတည်ငြိမ်မှုကို ဖော်ပြခြင်း ဖြစ်ပေသည်။ ရုပ် ခန္ဓာ နှင့် ဉာဏ်ခန္ဓာအား ထပ်တူပြု မခံစားသင့်ချေ။ ဤမျက်လုံး ပိုင်ရှင်များကို မဖော်ပြမှီ သုခဘုံသားတို့အား ဖော်ပြခြင်း ဖြစ်သည့် စကား သူတို့တွင် ဆိုသည်မှာ အမျိုးသား အမျိုးသမီး အကုန်ပါဝင်နေပေသည်။ သုခဘုံတွင် အမျိုးသား တစ်မျိုးတစ်စားသည်သာ ခံစားရမည်ဟု ကျမ်းတော်၏ မည်သည့် နေရာတွင်မှ မဆိုပေ။ ထို့ကြောင့် သူတို့၏ အဖော်များဆိုသည်မှာလည်း ထိုသုခဘုံသား အမျိုးသား အမျိုးသမီးအပေါင်းတို့၏ အဖော် အမျိုးသား အမျိုးသမီး အားလုံးကို ဆိုလိုခြင်း ဖြစ်ပေသည်။ (၄၈:၅၂)။

၅၂။	يَقُولُ أَتِنَّكَ لِمِنَ الْمُصَدِّقِينَ ﴿٥٢﴾ ၎င်းက ဆိုသည်မှာ- သင်သည် ဖြောင့်ဖြောင့်မှန်မှန်ပင်-
၅၃။	أَيُّدَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَأَنَّا لَمَدِينُونَ ﴿٥٣﴾ ကျွန်ုပ်တို့ သေ၍၊ မြေမှုန့်များ အရိုးများ ဖြစ်ပြီးသော်၊ ကျွန်ုပ်တို့အတွက် စီရင်ချက်ရှိသည်ဟု ဆိုသလော-”ဟု ဖြစ်၏။
၅၄။	قَالَ هَلْ أُنْتُمْ مُطَّلِعُونَ ﴿٥٤﴾ သူက သင်တို့ ကြည့်လိုကြသလော ဟု ဆို၍၊
၅၅။	فَأَطَّلَعَ فَرَأَاهُ فِي سَوَاءِ الْجَحِيمِ ﴿٥٥﴾ ကြည့်လိုက်သော် ၎င်းအား ငရဲ အသွင်ထဲ၌ မြင်ရ၏။
၅၆။	قَالَ تَاللَّهِ إِنْ كِدْتَ لَتُرْدِينَ ﴿٥٦﴾ သူက ပရမတ်ဘုရားရှင်အား တိုင်တည်၍ ပြောသည်မှာ “သင်သည် ကျွန်ုပ်အား ပျက်စီးစေတော့မလို ဖြစ်၏။-
၅၇။	وَلَوْلَا نِعْمَةُ رَبِّي لَكُنْتُ مِنَ الْمُخْضَرِّينَ ﴿٥٧﴾ အရှင်သည်သာ ကျွန်ုပ်အား ဂုဏ်မပေးခဲ့လျှင်၊ ကျွန်ုပ်သည် အသင့်ပြင်နေရသူတို့မှ ဖြစ်ရလတ္တံ့။ <sup>၅၇၇</sup>
၅၈။	أَفَمَا نَحْنُ بِمَعْتَبَرِينَ ﴿٥٨﴾ ကျွန်ုပ်တို့သည် မသေရတော့ပြီလော။
၅၉။	إِلَّا مَوْتَتَنَا الْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ ﴿٥٩﴾ ပထမအကြိမ်သေခြင်းသာ ရှိသလော၊ ကျွန်ုပ်တို့အား ဝင့်ကြေးများ မသင့်တော့ပြီလော” ဟု ဖြစ်၏။
၆၀။	إِنَّ هَذَا لَهُوَ الْفَوْزُ الْعَظِيمُ ﴿٦٠﴾ ဧကန်ပင် ဤသို့ မဟာ အောင်မြင်မှုမှာ-
၆၁။	لِمِثْلِ هَذَا فَلْيَعْمَلِ الْعَامِلُونَ ﴿٦١﴾ ကျင့်ကြံသူများ၏ ဤသို့ ကျင့်ကြံမှုအတွက် ဥပမာပင် ဖြစ်၏။
၆၂။	أَذَلِكْ خَيْرٌ نُّزُلًا أَمْ شَجَرَةُ الزَّقُّومِ ﴿٦٢﴾ ဤသို့ ဧည့်ခံခြင်းသည် ကောင်းသလော၊ သို့မဟုတ် ပဒိုင်းပင်ကို လိုသလော။ <sup>၅၇၈</sup>
၆၃။	إِنَّا جَعَلْنَاهَا فِتْنَةً لِلظَّالِمِينَ ﴿٦٣﴾ ဧကန်ပင် ငါသည် ၎င်းကို အမိုက်ကောင်းများ အတွက် အကျိုးသက်သို့ရာ စီမံထား၏။

(၈၇၇) ပျက်စီးရန် အသင့်ပြင်နေရသူတို့မှ ဖြစ်ရလတ္တံ့။

(၈၇၈) شَجَرَةُ الزَّقُّومِ ရှုဂျရတ် ဇက္ကန်းမ် ကို ဆရာတော်ကြီးများက ရှားဇောင်းပင် ဟု ဘာသာပြန်ကြပေသည်။ ထိုအပင်မှာ အဆူးများရှိ၍ ရူးနစ်သော အနံ့၊ ခါးသည်းသော အရသာ၊ သေစေလောက်သော အဆိပ် ရှိသော အပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသွင်ရှိသော အပင်မှာ ပဒိုင်းပင်သာ ဖြစ်ပေသည်။ ရှားဇောင်းပင် မဟုတ်ချေ။ ရှားဇောင်းပင်သည် အပင်ကိုယ်ထည်တွင် အစူးငယ်များ ရှိသော်လည်း အပွင့်ကို စားသုံးနိုင်သည်။ ဆေးဘက်လည်းဝင်ပေသည်။ ထို့ကြောင့် ဇက္ကန်းမ် ၏ အဓိပ္ပါယ်နှင့် မတူချေ။ ဇက္ကန်းမ်၏ အဓိပ္ပါယ်နှင့် အနီးကပ်ဆုံးတူသော အပင်မှာ ဆုတ်လျှင်စူး၊ နမ်းလျှင်မူး၊ စားလျှင်ရူးသော- အပင်တွင် ရူးရှိသည့် ပဒိုင်းပင်နှင့်သာ အနီးကပ်ဆုံး တူပေသည်။ ဤသည်လည်း အနည်းကပ်ဆုံး တူသော အပင်နှင့် ဝေါဟာရ ဖလှယ်ခြင်းသာ ဖြစ်၍ ကျမ်းတော်က ၎င်းသည် ကျိန်စာမိသော အပင် ဟု သုံးပေသည်။ (၁၇း၆၀)။

၆၄။	<p>﴿ إِنَّمَا شَجَرَةُ تَخْرُجُ فِي أَصْلِ الْجَحِيمِ ﴾</p> <p>၎င်းသည် ငရဲတိုက် အောက်ခြေတွင် ပေါက်ရောက်သော အပင်တစ်ပင် ဖြစ်၏။</p>
၆၅။	<p>﴿ طَلَعَهَا كَأَنَّهُ رُؤُوسُ الشَّيَاطِينِ ﴾</p> <p>၎င်းမှ မကောင်းဆိုးဝါး၏ ဦးခေါင်းကဲ့သို့ သီးပွင့်၏။<sup>၁၇၉</sup></p>
၆၆။	<p>﴿ فَإِنَّهُمْ لَا يَكُونُونَ مِنْهَا فَمَا لُؤُونَ مِنْهَا الْبُطُونَ ﴾</p> <p>ကောက်ပင် သူတို့သည် ၎င်းမှ စားသုံးရ၍၊ ဗိုက်ပြည့် တင်းကား ရတော့၏။</p>
၆၇။	<p>﴿ ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِّنْ حَمِيمٍ ﴾</p> <p>ထို့နောက် သူတို့အား ကျိုက်ကျိုက်ဆူသော ရေကို အပေါ်မှ သောက်ချစေ၏။</p>
၆၈။	<p>﴿ ثُمَّ إِنَّ مَرْجِعَهُمْ لِإِلَى الْجَحِيمِ ﴾</p> <p>ထို့နောက် သူတို့အား ငရဲတိုက်သို့ ပြန်လှည့်စေပြီ။</p>
၆၉။	<p>﴿ إِنَّهُمْ أَقْوَامٌ آتَاءَهُمْ صَالِينَ ﴾</p> <p>သူတို့သည် သူတို့၏ မိရိုးဖလာအား လမ်းလွဲနေကြောင်း တွေ့ရတော့၏။</p>
၇၀။	<p>﴿ فَهُمْ عَلَىٰ آثَارِهِمْ يُهْرَعُونَ ﴾</p> <p>သူတို့သည် ၎င်းတို့၏ ခြေရာများပေါ် ကြိုတင်ဆုံးဖြတ်စိတ်ဖြင့် လိုက်၏။</p>
၇၁။	<p>﴿ وَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ الْأَوَّلِينَ ﴾</p> <p>သူတို့မတိုင်မှီ ရှေးဦးပထမ မျိုးဆက်များစွာသည် လွဲမှားမှု၌ ရှိနေခဲ့သည်ပင်။</p>
၇၂။	<p>﴿ وَقَدْ أَرْسَلْنَا فِيهِمْ مُّنذِرِينَ ﴾</p> <p>ငါသည် သူတို့ထဲမှ သတိပေးသူများကို စေစားခဲ့ပြီ။</p>
၇၃။	<p>﴿ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذِرِينَ ﴾</p> <p>သတိပေးခံရသူများ မည်သို့ ဖတ်သိမ်းခဲ့သည်ကို စောင့်ကြည့်ကြလော့။</p>
၇၄။	<p>﴿ إِلَّا عِبَادَ اللَّهِ الْمُخْلِصِينَ ﴾</p> <p>ပရမတ်ဘုရားရှင်အား ကယ်တင်ရှင်သန်သန့်တူ ကိုးကွယ်သူတို့သာ ကင်း၏။</p>
၇၅။	<p>﴿ وَقَدْ نَادَانَا نُوحٌ فَلَنِعْمَ الْمُجِيبُونَ ﴾</p> <p>နူးဟ်သည် ငါ့ထံ၌ မုချ ဆုတောင်းပန်ထွာ၏။ ငါသည် ဂုဏ်ပေး အလိုတူသော အရှင် ဖြစ်၏။</p>

(၈၅) ဤမကောင်းသော အပင်၏ အသီးအပွင့်မှာ မကောင်းဆိုးဝါး၏ ဦးခေါင်းကဲ့သို့ ဖြစ်သည်ဟု ဥပမာ ပေးသောကြောင့် ထိုအသီး၏ ပုံဏ္ဍာန်မှာ အဖုအထစ်များနှင့် ကြောက်မက်ဘွယ်ရာ ပုံစံဖြင့်ဟု ဒဏ္ဍာရီလာ ပုံများအား အာရုံခံလျက် မခံစားသင့်ပေ။ တဖန် ထိုမှ ချွဲကားလျက် မကောင်းဆိုးဝါးတည်းဟူသော ရှိုင်းတုန်သည်လည်း အလွန် ကြောက်မက်ဘွယ်ကောင်းသော ဒဏ္ဍာရီလာ သရဲသဘက် မျက်နှာကြီးနှင့် နာနာဘာဝ ဟု မခံစားသင့်ပေ။ ကျမ်းတော်တွင် ကောင်းမှုများကို ကောင်းမြတ်သော အပင်- ထိုအပင်မှ အသီးအပွင့်များနှင့် ပမာပေး ပြောဆိုလေ့ရှိပြီး- မကောင်းသော အကျင့်အကြံများအား မကောင်းသောအပင်- မကောင်းသော အသီးများဖြင့် ခိုင်းနှိုင်း ပြောဆိုလေ့ ရှိပေသည်။ ဤနေရာတွင်လည်း ဤမကောင်းသော အပင်၏ အသီးအပွင့် (အကျိုးဆက်)မှာ မကောင်းသော အတွေးအခေါ်ကို ဖြစ်ပေါ်စေသည့် အရာသာ ဖြစ်ကြောင်း ပြောဆိုခြင်း ဖြစ်ပေသည်။

၇၆။	<p style="text-align: right;">وَجَنَّتَاهُ وَأَهْلَهُ مِنَ الْكُزْبِ الْعَظِيمِ ﴿٧٦﴾</p> <p>ငါသည် သူနှင့် သူ့ဝိုင်းသားတို့အား ကြီးမားသော ဘေးဒုက္ခမှ ကယ်နှုတ်တော်မူ၏။</p>
၇၇။	<p style="text-align: right;">وَجَعَلْنَا دُرِّيَّتَهُ هُمُ الْبَاقِينَ ﴿٧٧﴾</p> <p>သူ၏ သားစဉ်မြေးဆက်အား အသက်ဆက်ခွင့်ကို စီမံတော်မူ၏။</p>
၇၈။	<p style="text-align: right;">وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ﴿٧٨﴾</p> <p>နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထားခဲ့၍-</p>
၇၉။	<p style="text-align: right;">سَلَامٌ عَلَى نُوحٍ فِي الْعَالَمِينَ ﴿٧٩﴾</p> <p>လောကခပ်သိမ်း အတွင်း နူးဟ်အား ငြိမ်းချမ်းမှုသက်စေသော်။</p>
၈၀။	<p style="text-align: right;">إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ﴿٨٠﴾</p> <p>ဤသို့၊ ငါသည် ကောင်းမွန်သူတို့အား ဆုလဒ်ပေးတော်မူ၏။</p>
၈၁။	<p style="text-align: right;">إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ﴿٨١﴾</p> <p>ကေနပ်ပင် သူသည် ငါအရှင်အား ယုံကြည်သူ အမှုတော်ဆောင်တို့မှ ဖြစ်၏။</p>
၈၂။	<p style="text-align: right;">ثُمَّ أَعْرَفْنَا الْآخِرِينَ ﴿٨٢﴾</p> <p>တဖန် နောက်လူများကို တိမ်မြုပ်စေတော်မူ၏။</p>
၈၃။	<p style="text-align: right;">وَإِنَّ مِنْ شِيعَتِهِ لِإِبْرَاهِيمَ ﴿٨٣﴾</p> <p>ကေနပ်ပင် အိဗရဟံးမိသည်* သူ၏ အဖွဲ့သားထဲမှ ဖြစ်၏။</p>
၈၄။	<p style="text-align: right;">إِذْ جَاء رَبَّهُ بِقَلْبٍ سَلِيمٍ ﴿٨٤﴾</p> <p>သူသည် ကံကြမ္မာရှင်၏ထံသို့ တည်ငြိမ်အေးချမ်းသော နှလုံးသားဖြင့် ခရောက်၏။</p>
၈၅။	<p style="text-align: right;">إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَاذَا تَعْبُدُونَ ﴿٨٥﴾</p> <p>သူက သူ၏ ဖခင်နှင့် သူ့လူမျိုးတို့အား မေးသည်မှာ “သင်တို့သည် အဘယ်ရာကို ကိုးကွယ်နေကြသနည်း-</p>
၈၆။	<p style="text-align: right;">أَفَنُكَّا آلِهَةً دُونَ اللَّهِ تُرِيدُونَ ﴿٨٦﴾</p> <p>ပရမတ်ဘုရားရှင်အား တုပြိုင်လျက် လုပ်ဖတ် ဘုရားများကို အလိုရှိကြသလော။</p>
၈၇။	<p style="text-align: right;">فَمَا ظَنُّكُمْ بِرَبِّ الْعَالَمِينَ ﴿٨٧﴾</p> <p>လောကခပ်သိမ်း၏ ကံကြမ္မာရှင်အား မည်သို့ တွေးမြင်ကြသနည်း၊”ဟု ဖြစ်၏။</p>
၈၈။	<p style="text-align: right;">فَنظَرَ نَظْرَةً فِي النُّجُومِ ﴿٨٨﴾</p> <p>ထို့နောက် သူသည် ကြယ်တာရာများကို စောင့်စား ကြည့်ရှု၍၊</p>



၈၉။	فَقَالَ إِنِّي سَقِيمٌ ﴿٨٩﴾ “ကျွန်ုပ်သည်ပင် ဖျားချင်ချင် ဖြစ်လာပြီ” ဟု ဆိုသော်။ <sup>၈၈၀</sup>
၉၀။	فَتَوَلَّوْا عَنْهُ مُدْبِرِينَ ﴿٩٠﴾ သူတို့သည် သူ့အား လှည့်ထားခဲ့၍ သုတ်ခြေတင်ကြတော့၏။
၉၁။	فَرَاغَ إِلَىٰ آلِهِتِهِمْ فَقَالَ أَلَا تَأْكُلُونَ ﴿٩١﴾ သူသည် သူတို့၏ ဘုရားများထံသို့ လှည့်၍ ပြောသည်မှာ “သင်တို့ ဆွမ်းကွမ်းဘုန်းပေးကြသလော၊-
၉၂။	مَا لَكُمْ لَا تَنْطِقُونَ ﴿٩٢﴾ သင်တို့ အဘယ်ကြောင့် တရားမဟောကြသနည်း” ဟု ဖြစ်၍။
၉၃။	فَرَاغَ عَلَيْهِمْ صَرْبًا بِالْيَمِينِ ﴿٩٣﴾ သူတို့ဘက်သို့ လှည့်ကာ ညာလက်ဖြင့် ရိုက်ဖျက်လိုက်၏။ <sup>☆</sup>
၉၄။	فَأَقْبَلُوا إِلَيْهِ يَزِفُونَ ﴿٩٤﴾ ထိုအခါ သူထံသို့ အရှိန်အဟုန်နှင့် ပြေးလာကြသူများကို-
၉၅။	قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ ﴿٩٥﴾ သူက မေးသည်မှာ “သင်တို့ထွင်းထုထားသော အရာများအား ကိုးကွယ်ကြကုန်သလော၊-
၉၆။	وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ ﴿٩٦﴾ ပရမတ်ဘုရားရှင်သည် သင်တို့နှင့် သင်တို့ ပြုလုပ်သော အရာများကို ဖြစ်တည်စေတော်မူ၏။” ဟု ဖြစ်၏။
၉၇။	قَالُوا ابْنُوا لَهُ بُنْيَانًا فَأَلْقُوهُ فِي الْجَحِيمِ ﴿٩٧﴾ သူတို့က သူ့အတွက် အဆောက်အဦး တစ်ခုကို ဆောက်လော့၊ ထို့နောက် ငရဲတွင်း၌ ခင်းကျင်းပေးလော့၊ ဟု ဆို၏။ <sup>☆</sup>
၉၈။	فَارَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَسْفَلِينَ ﴿٩٨﴾ သူ့အတွက် ဗျူဟာတစ်ရပ် ရေးဆွဲ၏။ သို့ဖြင့်-သူတို့အား နိမ့်ပါးသွားစေရန် ငါ စီမံတော်မူ၏။
၉၉။	وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهْدِينِ ﴿٩٩﴾ သူဆုတောင်းသည်မှာ “တပည့်တော်သည် လမ်းညွှန်ပြုနေတော်မူသော ကံကြမ္မာရှင်ထံသို့သာ သွားနေပါ၏။”
၁၀၀။	رَبِّ هَبْ لِي مِنَ الصَّالِحِينَ ﴿١٠٠﴾ “အို ကံကြမ္မာရှင် တပည့်တော်အား ပြုပြင်ပြောင်းလဲသူတို့မှ တစ်ဦးအား ချီးမြှင့်တော်မူပါ” ဟု ဖြစ်၏။
၁၀၁။ သား	فَبَشِّرْنَاهُ بِغُلَامٍ حَلِيمٍ ﴿١٠١﴾ သို့ဖြင့် ငါသည် “နူးညံ့သိမ်မွေ့သော ကလေးအကြောင်း သတင်းကောင်းကို ပေး၏။”

(၈၈၀) အီဗရာဟီးမ်၏ လူမျိုးတို့သည် ထင်ရာမြင်ရာ ရုပ်ပွား ဆင်းတုများကိုသာ ကိုးကွယ်သည် မဟုတ်၊ ကောင်းကင်တွင် မြင်သမျှသော ကြယ် တာရာ နက္ခတ်များကိုလည်း ကိုးကွယ်နေကြသောကြောင့် ကိုယ်တော် အီဗရာဟီးမ်က သင်တို့၏ အယူအဆများမှာ တိကျသေချာမှုမရှိ၊ နာကြား ရသူများ အဖို့ပင် ဖျားချင်ချင် ဖြစ်လာပြီ၊ (ခေတ်စကားဖြင့် ဦးနှောက် စားလာပြီ) ဟု ပြောဆိုခြင်း ဖြစ်ပေသည်။

၁၀၂။	<p>فَلَمَّا بَلَغَ مَعَهُ السَّعْيَ قَالَ يَا بُنَيَّ إِنِّي أَرَى فِي الْمَنَامِ أَنِّي أَذْبَحُكَ فَانظُرْ مَاذَا تَرَى قَالَ يَا أَبَتِ افْعَلْ مَا تُؤْمُرُ سَتَجِدُنِي إِنْ شَاءَ اللَّهُ مِنَ الصَّابِرِينَ ﴿١٠٢﴾</p> <p>၁၀၂။ ၎င်းသည် သူနှင့်အတူ လှုပ်ရှားနိုင်သော အရွယ်သို့ ရောက်သောအခါ သူက “ကျွန်ုပ်သည် သင့်အား စတေးရကြောင်း အိပ်မက်၌ မြင်၏။ ထိုအမြင်၌ သင်မည်သို့ ရှုမြင်သနည်း” ဟု မေးသော်၊ ၎င်းက “အို ဖခင်၊ အသင့်အား စီမံချက် ချပေးသည့် အတိုင်း ပြုလုပ်လော့၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီစေသည့်အလျောက် ကျွန်ုပ်အား သည်းခံနိုင်စွမ်း ရှိသူ တို့မှ အသင်တွေ့ရပါလိမ့်မည်” ဟု ဆို၏။<sup>၁၀၂</sup></p>
၁၀၃။	<p>فَلَمَّا أَسْلَمَا وَتَلَّهُ لِلْجَبِينِ ﴿١٠٣﴾</p> <p>သူတို့သည် ငြိမ်းချမ်းရေးပြုသောအခါ ၎င်းကို ဦးတိုက်ဆောင်ရွက်၏။<sup>၁၀၃</sup></p>
၁၀၄။	<p>وَوَدَّيْنَا أَن يَأْتِيَ بِنَا إِبْرَاهِيمَ ﴿١٠٤﴾</p> <p>ငါအရှင်က “အို အိဗရာဟီးမ်” ဟု ခေါ်၍။</p>
၁၀၅။	<p>فَدَصَفَّتْ الرَّؤْيَا إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ﴿١٠٥﴾</p> <p>သင်သည် သင်၏ အမြင်ကို ဖြောင့်မှန်စွာပြု၏။ သို့ဖြင့် ငါသည် ကောင်းမွန်သူတို့အား ဤသို့ အကျိုးဆုပေးတော်မူပြီ။</p>
၁၀၆။	<p>إِنَّ هَذَا لَهُوَ الْبَلَاءُ الْمُبِينُ ﴿١٠٦﴾</p> <p>ကောန်ပင် ဤသည်မှာ ရှင်းလင်းသော စုံစမ်းမှုပင် ဖြစ်၏။</p>

(၈၈၁) ဤသုတ်တော်မှ ပြောထားသော စကားမှာ ရှင်းလင်းနေပါလျက် အစာသွပ် ဘာသာပြန်များ၏ နောက်သို့လိုက်၍၊ သို့မဟုတ် ရိုးရာ အစွဲ မျက်လုံးဖြင့် ဖတ်၍ ကျမ်းတော်အား အရောင် ဆိုးထားသည်မှာ အိဗရာဟီးမ်က သားတော် အစ္စမာလ်အိလ်ကို အိပ်မက်ထဲတွင် ကုရ်ဘာနီ လုပ် လှီးသတ်ခဲ့သည်။ ထိုအိပ်မက်အား သားတော်အား တင်ပြ၍၊ သားတော်ကလည်း ခွင့်ပြုသောကြောင့် အပြင်လောကတွင် သားတော်အား အမှန် တကယ်ပင် အလွှာဟ်အတွက် တိုင်တည်၍ လှီးသတ်ရန်ပြုသည်။ ထိုအခါ အလွှာဟ်အရှင်က သား အစ္စမာလ်အိလ် အစား အခြားသော တိရိစ္ဆာန် တစ်ကောင်နှင့် အစားထိုးပေးလိုက်သည် စသည်ဖြင့် အလွှာဟ်အရှင်အား လူသတ်ယဇ်ပူဇော်ရသည့် နတ်ဘုရားကြီးပုံစံမျိုး ပီပြင်စေရန် ရေးသား ပြန်ဆိုသည်များကို အံ့ဩဘွယ် ဝမ်းနည်းဘွယ် တွေ့ရပေသည်။ ဤသုတ်တော်က ဆိုလိုချက်မှာ ထိုသို့ လုံးဝ မဟုတ်ချေ။ ဤသုတ်တော်အား စေ့စေ့စပ်စပ် ပြန်ဖတ်ကြည့်ပါ။ အိဗရာဟီးမ်က အိပ်မက်မြင်မက်သည်။ ထိုအကြောင်းကို သူ့သားအား ပြန်ပြောပြ၍- သားအနေဖြင့် ထိုအိပ်မက် အား မည်သို့ ထင်မြင်သနည်း ဟု မေးသည်။ ထိုအခါသားက ဖခင်အား -အဖေအား စီမံလမ်းညွှန်ပေးသည့်အတိုင်း ဆောင်ရွက်လော့ဟု ပြော သည်။ စီမံလမ်းညွှန်ပေးသည့်အတိုင်း ဆိုသည်မှာ အိပ်မက်အတိုင်း ဆောင်ရွက်လော့ဟု အနက်ကို မပေးသည့်အပြင်- ကုရ်ဘာနီ ပြုလုပ်လော့ ဟူသည့် အဓိပ္ပါယ်ကိုလည်း မပေးချေ။ ကျမ်းတော်အရ အိဗရာဟီးမ်အား သူ့မိရိုးဖလာ ရုပ်ပွားကိုးကွယ်ခြင်းများအား မလိုက်နာရန်သာ စီမံ ညွှန်ကြားခဲ့သည်။ သားကောင်းဖြင့် ယဇ်ပူဇော်ခြင်းမှာ မိရိုးဖလာ အမိုက်ကောင်းများ၏ လုပ်ရပ်ဖြစ်၍ ကိုယ်တော် အိဗရာဟီးမ်အား ထိုသို့ လိုက် နာ ဆောင်ရွက်စေရန် သွန်သင်သော သွန်သင်ချက်ဟူ၍ ကျမ်းတော်တွင် မပါဝင်ချေ။ သားတော် အစ္စမာလ်အိလ်က သူ့အား သည်းခံနိုင်သူ အဖြစ် တွေ့ရှိလိမ့်မည် ဆိုသည်မှာ- သူ့ဖခင်နှင့် လက်တွဲဆောင်ရွက်ရမည့် မိရိုးဖလာတော်လှန်ရေး ခရီးကြမ်း၌ ဇွန်ပဲကြီးစွာဖြင့် မဆုတ်မနစ် ကြိုးစားသူ အဖြစ် တွေ့ရမည် ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ သူတို့ သားအဖ နှစ်ဦး၏ သာသနာရေး ဆောင်ရွက်ချက်မှာ တစ်ဦးက လည်ပင်းကို အလှီးခံ၍ တစ်ဦးက လည်ပင်းကို လှီးသည့် ဆောင်ရွက်ချက် မဟုတ်ချေ။ သူတို့၏ ဆောင်ရွက်မှုမှာ ဘုရားတစ်ဆူဝါဒအား မမှီဝတ်မသုန်ကြေငြာခြင်း၊ ထို ဝါဒ ၏ ဗဟိုဌာနချုပ် ကာအိဘာကျောင်းတော်အား ပြန်လည်မွမ်းမံခြင်း၊ စသည်တို့သာ ဖြစ်ပေသည်။- ၂:၁၂၇။

(၈၈၂) ဤသုတ်တော်အား- အစ္စမာလ်အိလ်သည် လည်ပင်းအား အလှီးခံရန် ဟု အဓိပ္ပါယ်ကို ဦးတည်စေသည့် သူတို့နှစ်ဦးလုံး အမိန့်တော်ကို အပြည့်အဝ နာခံသောအခါ သူ (အစ္စမာလ်အိလ်)၏ ဦးခေါင်းကို စိုက်ပေး၏။ အချို့က မှောက်လျက် စင်းပေး၏ ဟု ပြန်ဆိုကြပေသည်။ ဝမ်း နည်းဘွယ်ကောင်းပေစွာ ဤဘာသာပြန်၌ ငြိမ်းချမ်းရေးပြုသော အခါ ဟု ပြန်ဆိုသော အာ့ဆ်လာမ (ဆလားမ်) သည် အကြွင်းမဲ့ အမိန့်နာခံ ခြင်းဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်သည်ဟု ဖြစ်သည့် အတွက် ထိုဆရာတော်ကြီးများ၏ ပြန်ဆိုမှုသည် မူရင်းနှင့် အဓိပ္ပါယ်ကွဲပြားသည်ဟု မဆိုနိုင်ပါ။ သို့သော် **وَتَلَّهُ لِلْجَبِينِ** ဆိုသည်မှာ တလ္လ **“လိုက်နာသည်”** နှင့် **ဂျဟီးန် “နဖူး၊ ဦးခေါင်း၏ ရှေ့ဘက်အခြမ်း”** စာလုံးနှစ်လုံးကို ပေါင်း၍၊ **ဦးခေါင်းစိုက်ပေးသည်၊ မှောက်ပေးသည်** ဟု ပြန်ဆိုခြင်းမှာ လွန်စွာ အံ့ဩစရာပင်၊ ပို၍အံ့ဩစရာမှာ မှောက်ပေးသော သူအား နောက်ဂုတ်မှ မလှီးဘဲ၊ ရှေ့မှ လည်မြိုကို လှီးဖြတ်သည်ဟု လက်ခံထားခြင်းပင် ဖြစ်၏။ အမှန်တကယ် ထိုစကားလုံး၏ အနက်မှာ **နဖူး သို့မဟုတ် ဦးခေါင်း၏ ရှေ့ဘက် သို့ လိုက်သည်၊ ဦးတိုက်ဆောင်ရွက်သည်** ဟုသာ ဖြစ်ပေသည်။ ဘာသာသာသနာရေး၌ တစ်စိုက်မတ်မတ် ဆောင်ရွက်ခြင်းကိုသာ ဆိုလိုပေသည်။

၁၀၇။	<p style="text-align: right;">وَفَدَيْنَاهُ بِذَبْحٍ عَظِيمٍ ﴿١٠٧﴾</p> <p>ငါသည် ယင်းကို ကြီးမြတ်သော စတေးမှုဖြင့် ရွေးယူတော်မူပြီ။<sup>၁၀၇</sup></p>
၁၀၈။	<p style="text-align: right;">وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ﴿١٠٨﴾</p> <p>နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထား၍ -</p>
၁၀၉။	<p style="text-align: right;">سَلَامٌ عَلَىٰ إِبْرَاهِيمَ ﴿١٠٩﴾</p> <p>အီဗရာဟီးမ်အပေါ်သို့ ငြိမ်းချမ်းပါစေသော်။</p>
၁၁၀။	<p style="text-align: right;">كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ﴿١١٠﴾</p> <p>ငါသည် ဤသို့ ကောင်းမွန်သူတို့ကို ဆုလဒ်ပေးတော်မူ၏။</p>
၁၁၁။	<p style="text-align: right;">إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ﴿١١١﴾</p> <p>ကေနပ်ပင် သူသည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။</p>
၁၁၂။	<p style="text-align: right;">وَبَشِّرْنَاهُ بِإِسْحَاقَ نَبِيًّا مِّنَ الصَّالِحِينَ ﴿١١٢﴾</p> <p>ငါသည် သူ့အား ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်သော သတင်းတော်ဆောင် အီစ္စဟာ့က် အကြောင်း သတင်းကောင်း ပါး၏။</p>
၁၁၃။	<p style="text-align: right;">وَبَارَكْنَا عَلَيْهِ وَعَلَىٰ إِسْحَاقَ وَمِن ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِّنَفْسِهِ مُبِينٌ ﴿١١٣﴾</p> <p>သူနှင့် အီစ္စဟာ့က်အပေါ် ငါသည် ကျက်သရေရှိစေ၏။ သူတို့၏ သားမြေးတို့အနက် ကောင်းမွန်သူတို့ ရှိ၍၊ မိမိစရိုက်ကို မိမိ ရှင်းလင်းစွာပင် အဝိဇ္ဇာသင့်စေသူတို့လည်း ရှိကြ၏။</p>
၁၁၄။	<p style="text-align: right;">وَلَقَدْ مَنَّا عَلَىٰ مُوسَىٰ وَهَارُونَ ﴿١١٤﴾</p> <p>မုချပင် ငါသည် မူဆာနှင့် ဟာရုန်တို့အား မျက်နှာရစေခဲ့၍၊</p>
၁၁၅။	<p style="text-align: right;">وَوَجَّيْنَاهُمَا وَقَوْمَهُمَا مِنَ الْكُفْرِ الْعَظِيمِ ﴿١١٥﴾</p> <p>သူတို့နှင့် သူတို့၏ လူမျိုးတို့အား ကြီးမားသော ဘေးဒုက္ခမှ ကယ်တင်ခဲ့၏။</p>

(၅၅၉) ဤနေရာ၌ ကြီးမြတ်သော ဟု ဘာသာပြန်သည့် စကားလုံး **عَظِيمٍ** အစွမ်း အား ဆရာတော်ကြီးများက လှီးသတ်ရန် တိရိစ္ဆာန်ကို ရည်ရွယ်သော အကောင်ကြီးသော ဟု ပြန်ဆိုခြင်း၊ များစွာသော ဘာသာပြန်များ၌ ယစ်ကောင် ဟု ကွင်းစ ကွင်းပိတ်ဖြင့် ဖြည့်စွက်၍ ဘာသာပြန်ခြင်းများကို တွေ့ရပေသည်။ သို့သော် ထိုဆရာတော်ကြီးများကပင် ထိုတိရိစ္ဆာန်မှာ သိုးငယ် ဖြစ်သည် ဟု ဆိုပြန်သည်။ မည်မျှ ရှေ့နောက် ညီညွတ်သော အသိပေးချက်ဖြင့် ဘာသာပြန်ကြတိသနည်း၊ အမှန်စင်စစ်တွင် ကျမ်းတော်သုံး အာရိဗီစကားတွင် **عَظِيمٍ** အစွမ်း ဆိုသည်မှာ မြင့်မြတ်မှုကို ဆောင်သည့် ကြီးကျယ်ခြင်းမျိုးကို ဆိုလိုပေသည်။ **ကဘီးရ်** ဆိုသည်မှာ တာဝန်၏ အပေါ့အလေးကို ဆောင်သည့် ကြီးကျယ်မှု၊ မာနကြီးမှု၊ ဂုဏ်ကြီးကျယ်မှု စသည့် ကြီးကျယ်မှု နှင့် **ကဗီးယံ** ဆိုသည် မှာ ခန္ဓာဗလကြီးကျယ်မှု၊ အင်အားအစွမ်း ကြီးကျယ်မှုမျိုး ဖြစ်သည်။ ဤနေရာ၌ မြေကမ္ဘာတွင် မြင့်မြတ်မှုကို ဆောင်သည့် ကြီးကျယ်မှုမှာ လူသားထက် ပို၍ မည်သည့် တိရိစ္ဆာန်များ ရှိပြီးမည်နည်း၊ ထိုဆရာတော်ကြီးများ၏ အလိုအရ လူသား အနက်တွင်မှ ဉာဏ်စဉ်တော်ဆောင် တစ်ပါးဖြစ်သည့် ကိုယ်တော် အီစ္စမာလ်အီလ်ထက် သူ့ကိုယ်စား လှီးသတ်ခံရမည့် သိုး တစ်ကောင်က ပို၍ မြင့်မြတ်နေသယောင် ဖြစ်နေပေတော့သည် ဝမ်းနည်းဘွယ် ကောင်းပေစွာ- ဤသုတ်တော်မှ အဓိပ္ပါယ် အစစ်အမှန်မှာ ထို ဆရာတော်ကြီးများ၏ အလိုနောက်သို့ မလိုက်ပေ၊ ကျမ်းတော်၏ နေရာပေါင်းများစွာတွင် **ကောင်းမှုလုပ်သောသူအား ထိုထက်ပိုကောင်းသော ဆုကို ပေးမည်** ဟု မကြာခဏ ပြောဆိုပေသည်။ ဤသုတ်တော်၏ ဆိုလိုချက်မှာလည်း **သူတို့၏ သာသနာရေးအတွက် ပေးဆပ်စတေးမှုကို ထိုထက်မြင့်မြတ် ကြီးကျယ်ခြင်းဖြင့် အစားပေးမည်၊ အကျိုးဆုကိုပေးမည်** ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။ ဤသုတ်တော်များနှင့် ၂၂:၃၅-၃၇ တွင် ပြောသည့် လူအများ စုပေါင်း ပရိဝုသ် ပြုလုပ်သော ကာလတွင် အလှူဝတ္ထု ပေးလှူခြင်းများဖြင့် ရောချ၍ မရပေ။ ဆက်စပ်မှုလည်း မရှိ မည်သို့မှ မတ်သက်ချေ၊ သီးခြား သမိုင်းတစ်ရပ်ပင် ဖြစ်ပေသည်။ ၎င်းသည်- အလှူဝတ္ထုအား လူအများ စားသုံးရေး၌ အဆင်ပြေစေရန် ဆောင်ရွက်ကြခြင်း ဖြစ်စေ၍၊ ဤသမိုင်းကြောင်းမှာ အီဗရာဟီးမ်တို့ သား အဖက ပေးဆပ်စတေးခဲ့ပုံကို သီးခြားတင်ပြခြင်း ဖြစ်ပေသည်။

၁၁၆။	وَنَصَرْنَا هُمْ فَكَانُوا هُمُ الْغَالِبِينَ ﴿١١٦﴾ သူတို့အား ငါအရှင် ကူညီစောင့်မခွဲ၏။ သူတို့သည် အောင်မြင်သူများ ဖြစ်လာခဲ့လေ၏။
၁၁၇။	وَأَتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ ﴿١١٧﴾ သူတို့အား အလွန်ကျော်ဇော ထင်ရှားသော ကျမ်းတော်ကို ချီးမြှင့်ခဲ့၏။
၁၁၈။	وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ ﴿١١٨﴾ မြဲမြံတည်တံ့သည့် လမ်းစဉ်သို့လည်း ညွှန်ကြားခဲ့၏။
၁၁၉။	وَتَرَكْنَا عَلَيْهِمَا فِي الْآخِرِينَ ﴿١١٩﴾ နောက်လာနောက်သား အတွင်း၌ သူတို့အကြောင်းအား ချန်ထား၍၊
၁၂၀။	سَلَامٌ عَلَىٰ مُوسَىٰ وَهَارُونَ ﴿١٢٠﴾ မူဆာနှင့် ဟာရုန်အပေါ်သို့ ငြိမ်းချမ်းပါစေသော်၊
၁၂၁။	إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ﴿١٢١﴾ ငါသည် ဤသို့ ကောင်းမွန်သူတို့ကို ဆုလဒ်ပေးတော်မူ၏။
၁၂၂။	إِنَّهُمَا مِنْ عِبَادِنَا الْمُؤْمِنِينَ ﴿١٢٢﴾ ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၁၂၃။	وَإِنَّ إِلْيَاسَ لَمِنَ الْمُرْسَلِينَ ﴿١٢٣﴾ ဧကန်ပင် အီးလ်ယာ့ဆ်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။ <sup>၈၈၄</sup>
၁၂၄။	إِذْ قَالَ لِقَوْمِهِ أَلَا تَتَّقُونَ ﴿١٢٤﴾ သူက သူ့လူမျိုးအား ပြောသည်မှာ “သင်တို့သည် စည်းမစောင့်ကြသလော၊
၁၂၅။	أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ الْخَالِقِينَ ﴿١٢٥﴾ သင်တို့သည် အကောင်းမြတ်ဆုံး ဖြစ်တည်ပေးသည့် အရှင်အစား နေနတ်ဘုရား၌ ဆုတောင်းကြမည်လော၊
၁၂၆။	وَاللَّهُ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأُولِينَ ﴿١٢٦﴾ ပရမတ်ဘုရားရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့ရှေ့ အဦးပထမ ဘိုးဘုရား၏ ကံကြမ္မာရှင်၏”ဟု ဖြစ်၏။
၁၂၇။	فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ ﴿١٢٧﴾ သူ့အား ငြင်းဆန်ကြကုန်ပြီ။ သို့ဖြင့် ငါသည် သူတို့အတွက် အသင့်ပြင်ထားခံရသူများမှ <sup>၈၈၅</sup> ဖြစ်စေပြီ။
၁၂၈။	إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ ﴿١٢٨﴾ ပရမတ်ဘုရားရှင်အား သီးသန့်ကယ်တင်ရှင်ဟု ကိုးကွယ်ကြသူတို့သာ ထိုမှ ကင်း၏။
၁၂၉။	وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ﴿١٢٩﴾

(၈၈၄) ကိုယ်တော် အီးလ်ယာ့ဆ်၏ အမည်နာမကို ကျမ်းတော်၌ ၆:၈၅၊ ၃၇:၁၂၃၊ ၁၃၀ တို့တွင် သုံးကြိမ် ဖော်ပြထားပြီး၊ ထိုကိုယ်တော်၏ တရားဟောသည့် အကြောင်းအရာနှင့် ဖြစ်ပျက်မှုကို ၃၇:၁၂၃-မှ ၁၃၀ ထိတွင် ဖော်ပြထားပေသည်။

	နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထား၍-
၁၃၀။	سَلَامٌ عَلَىٰ إِبْرَاهِيمَ အီးလ်ယာဇာန် အပေါ်သို့ ငြိမ်းချမ်းပါစေသော်-
၁၃၁။	إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ငါသည် ဤသို့ ကောင်းမွန်သူတို့ကို ဆုလဒ်ပေးတော်မူ၏။
၁၃၂။	إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ကေနပ်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၁၃၃။	وَإِنَّ لَوْطًا لَّمِنَ الْمُرْسَلِينَ လု-တ် သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၁၃၄။	إِذْ نَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ ငါအရှင်သည် သူနှင့် သူ့ပိုင်းသားတို့အား ကယ်နှုတ်ခဲ့ပြီ။
၁၃၅။	إِلَّا عَجُوزًا فِي الْغَابِرِينَ အဘွားကြီးကိုသာ ကျန်ခဲ့သူတို့မှ ဖြစ်စေ၏။*
၁၃၆။	ثُمَّ دَمَّرْنَا الْآخَرِينَ နောက်လူများအား ပျက်သုဉ်းစေတော် မူလိုက်၏။
၁၃၇။	وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِمْ مُصْبِحِينَ ၎င်းတို့မှ သင်တို့ ဖြတ်သန်းသွားလာခဲ့သည်မှာ နံနက်ပိုင်း-
၁၃၈။	وَبِاللَّيْلِ أَفَلَا تَعْقِلُونَ ညပိုင်းတို့၌ ဖြစ်၏။ သင်တို့၌ အတွေးအခေါ် မရှိကြသလော။
၁၃၉။	وَإِنَّ يُونُسَ لَمِنَ الْمُرْسَلِينَ ကေနပ်ပင် ယူနုတ်စ်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၁၄၀။	إِذْ أَبَقَ إِلَى الْفُلْكِ الْمَشْحُونِ သူသည် ကုန်တင် သင်္ဘောဆီသို့ သုတ်ခြေတင်၍၊
၁၄၁။	فَسَاهَمَ فَكَانَ مِنَ الْمُدْحَضِينَ အခြားသူများနှင့် ပတ်သက်၏။ သို့သော် သူသည် ပစ်ထားခံရသူတို့မှ ဖြစ်ရ၏။
၁၄၂။	فَالْتَقَمَهُ الْحُوتُ وَهُوَ مُلِيمٌ သူ့အား ငါးကြီးသည် ပါးစပ်ဖြင့် ဟပ်၏။ သူသည် အမြဲငြင်ခံရသူတို့မှ ဖြစ်၏။ <sup>၈၅၅</sup>

(၈၅၅) ဤသုတ်တော်မှ **الْتَقَمَهُ** အလိင်ကမာဟု ၏ အဓိပ္ပါယ်မှာ သူ့အား ပါးစပ်နှင့် အပြည့်ဖြည့်တော့ မလို ဖြစ်သည်ဟု အနက်ကိုပေးပေးသည်။ ပါးစပ်ထဲမှ အရာကို မြိုချလိုက်သည်ဟု အနက်ကို မပေးပေ။ ပါးစပ်ထဲမှ စကားများကို ပြင်သို့ ပြန်ပြောလိုက်သည် စသည့်ဖြင့် သုံးပေးသည်။ ကျမ်းတော်တွင် ထိုစကားလုံးနှင့် ရင်းမြစ်တူ စကားလုံးကို ၃၁၊ ၃၂ တွင် ကိုယ်တော် လူ(က)မာန်၏ အမည်နာမကို သုံးထားပေးသည်။ (၃၁၊ ၃၂)

၁၄၃။	<p style="text-align: right;">﴿ فَلَوْلَا أَنَّهُ كَانَ مِنَ الْمُسَبِّحِينَ ﴾</p> <p>သူသည် ငါ့အား ဦးထိပ်ထားသူတို့မှ မဖြစ်ခဲ့လေလျှင်၊</p>
၁၄၄။	<p style="text-align: right;">﴿ لَلْبَثِّ فِي بَطْنِهِ إِلَى يَوْمِ يُبْعَثُونَ ﴾</p> <p>သူသည် ရှင်ပြန်နိုးကြာရမည့် နေ့ထိတိုင် ၎င်း၏ ဝမ်းဗိုက်တွင်း၌ နေနေခဲ့ရလတ္တံ့။<sup>၈၈၆</sup></p>
၁၄၅။	<p style="text-align: right;">﴿ فَتَبَدُّنَاهُ بِالْعَرَاءِ وَهُوَ سَقِيمٌ ﴾</p> <p>ထို့နောက် ငါသည် သူ့အား သဲသောင်ပြင်၌ ပစ်တင်စေ၏။ သူသည် ပင်ပန်းနွမ်းနယ်နေသူ ဖြစ်၏။<sup>၈၈၇</sup></p>
၁၄၆။	<p style="text-align: right;">﴿ وَأَنْبَتْنَا عَلَيْهِ شَجَرَةً مِّنْ يَقْطِينٍ ﴾</p> <p>သူ့အတွက် အသီးဝေနေသော အပင်ကို ပေါက်ရောက်ထားစေ၏။<sup>၈၈၈</sup></p>
၁၄၇။	<p style="text-align: right;">﴿ وَأَرْسَلْنَاهُ إِلَى مِثَّةِ آلَافٍ أَوْ يُزِيدُونَ ﴾</p> <p>ထို့နောက် ငါသည် သူ့အား ထောင်ပေါင်း ရာချီသော သို့မဟုတ် ပို၍တိုးများသော သူတို့ထံသို့ စေစား၍၊</p>
၁၄၈။	<p style="text-align: right;">﴿ فَأَمَنُوا فَمَتَّعْنَاهُمْ إِلَىٰ حِينٍ ﴾</p> <p>သူတို့သည် ယုံကြည်လာကြ၏။ သို့ဖြင့် သူတို့အား ယာယီကာလ ခံစားပျော်ပါးစေ၏။</p>
၁၄၉။	<p style="text-align: right;">﴿ فَاسْتَفْتِهِمْ أَلَرَبِّكَ الْبَنَاتُ وَلَهُمُ الْبُنُونَ ﴾</p> <p>သူတို့အား “သင်တို့၏ ကံကြမ္မာရှင် အတွက် သမီးများ ရှိစေ၍၊ သင်တို့အတွက် သားများ ရှိစေကြသလော” ဟု မေးမြန်းလော့။<sup>*</sup></p>
၁၅၀။	<p style="text-align: right;">﴿ أَمْ خَلَقْنَا الْمَلَائِكَةَ إِنَاثًا وَهُمْ شَاهِدُونَ ﴾</p> <p>သို့မဟုတ် ငါသည် နိမိတ်ဆောင်များကို လိင်မများ အဖြစ် ဖြစ်တည်စေခဲ့သလော၊ သူတို့သည် သက်သေများ ဖြစ်ကြသလော။<sup>*</sup></p>
၁၅၁။	<p style="text-align: right;">﴿ أَلَا إِنَّهُمْ مِّنْ أَفْكَهٍ لِّيَقُولُونَ ﴾</p> <p>ကေန်ပင် သူတို့၏ လုပ်ဖတ်များ အဖြစ် ပြောဆိုမှုများမှာ-</p>

တွင် ကြည့်ပါ။ ထို့ကြောင့် ဤစကားလုံးအား မြဲချလိုက်သည်ဟု ဘာသာပြန်ဆို၍၊ သူသည် ငါးကြီး၏ ဝမ်းဗိုက်ထဲတွင် သုံးရက်ကြာ နေထိုင်ရသည်ဟု သမ္မာကျမ်းစာမှ ယောနု ဝေးကွာ အတိုင်း အစွဲလမ်း အသနများကို မယူသင့်ပေ။ ဤသုတ်တော်မှ သူသည် အမြိုင်ငြင်ခံရသူတို့မှ ဖြစ်၏ ဆိုသည်မှာလည်း သူ့အား ပရမတ်ဘုရားရှင် အလွှာဟ်က ငြိငြင်ခြင်း မဟုတ်ပေ။ သူ့အား ချန်ထားခဲ့သော သူများမှ ငြိငြင်၍ ချန်ထားခဲ့ခြင်း ဖြစ်ကြောင်းကို ၁၄၁ တွင် အတိအကျ ဆိုထားပေသည်။

(၈၈၆) ကိုယ်တော်အား ပရမတ်ဘုရားရှင်က မကယ်တင်လျှင် ငါး၏ ဝမ်းဗိုက်အတွင်းတွင် နေခဲ့ရမည် ဟူသည့် ဝါကျအား သူသည် ငါး၏ ဝမ်းဗိုက်တွင်းသို့ ရောက်ပြီးသွားပြီ၊ ထို့နောက် ပရမတ်ဘုရားရှင်က ကယ်တင်၍ အပြင်သို့ ရောက်လာခဲ့သည်၊ သို့မဟုတ်က သူသည် ရှင်ပြန်ထမြောက်ရမည့်နေ့ထိတိုင် ငါးကြီး၏ ဝမ်းဗိုက်ထဲတွင် နေနေရမည်ဟူသည့် သဘောမျိုး ဖြစ်ရန် ဘာသာ မပြန်သင့်ပေ။ ဤဝါကျမှ ဆိုထားခြင်းမှာ ရှင်းလင်းလှပေသည်။ အကယ်၍သာ အလွှာဟ်အရှင်က မကူညီခဲ့သော် ဝမ်းဗိုက်တွင်း၌ (မြို့ခဲ့သည်။ မမြို့ခဲ့သည်ကို မဆိုလို) နေခဲ့ရမည် ဟု အနာဂါတ်ကာလပြု (မဖြစ်သေးသည့်) အဓိပ္ပာယ် ဖြစ်ပေသည်။ ကျမ်းချက်မှ ဆိုလိုသည်မှာ- အလွှာဟ်ကူညီစောင်မ၍ ငါး၏ ဝမ်းဗိုက်အတွင်း၌ မနေခဲ့ရဟူသော အဓိပ္ပာယ်ကိုသာ ရှင်းရှင်းလင်းလင်း ပြောဆိုပေသည်။

(၈၈၇) ဤဝါကျသည်လည်း ငါးကြီးက သဲသောင်ပြင်တွင် အံထုတ်လိုက်သည်ဟု ဆိုထားခြင်း မဟုတ်ပေ။ အလွှာဟ်အရှင်ကသာ သူ့အား ကယ်တင်၍ ကမ်းစပ်တွင် တင်ပေးသည်ဟုသာ ဆိုလိုပေသည်။

(၈၈၈) ထိုအပင်သည် သူ့အား သဲသောင်သို့ ကယ်တင်ပြီးမှ ချက်ချင်း ဝန်းဝန်း ပေါက်လာသော အပင် မဟုတ်ချေ။ ကျမ်းတော်တွင် ပေါက်ရောက်စေပြီးသား ဖြစ်သည်ဟု သုံးထားပေသည်။

၁၅၂။	وَلَدَ اللَّهُ وَإِنَّهُمْ لَكَاذِبُونَ ﴿١﴾ <small>☆၆:၁၀၀</small> ပရမတ်ဘုရားရှင်၌ သားတော် ရှိသည်ဟူ၍ ဖြစ်၏။* သူတို့၏ လိမ်လည် ငြင်းဆန်မှုတို့သာ ဖြစ်၏။
၁၅၃။	أَصْطَفَى الْبَنَاتِ عَلَى الْبَنِينَ ﴿٢﴾ အရှင်သည် သားများထက် သမီးများကို ပို၍ ရွေးကောက်သလော။
၁၅၄။	مَا لَكُمْ كَيْفَ تَحْكُمُونَ ﴿٣﴾ သင်တို့အား အဘယ်အရာက မည်သို့ ဆုံးဖြတ်စေသနည်း။
၁၅၅။	أَفَلَا تَذَكَّرُونَ ﴿٤﴾ သင်တို့ သတိတရား မရှိကြသလော။
၁၅၆။	أَمْ لَكُمْ سُلْطَانٌ مُّبِينٌ ﴿٥﴾ သို့မဟုတ် သင်တို့၌ ရှင်းလင်းသော အထောက်အထား ရှိကြသလော။
၁၅၇။	فَأْتُوا بِكِتَابِكُمْ إِن كُنْتُمْ صَادِقِينَ ﴿٦﴾ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ သင်တို့၏ ကျမ်းများကို ပေးအပ်ကြလော့။
၁၅၈။	وَجَعَلُوا بَيْنَهُ وَبَيْنَ الْجَنَّةِ نَسَبًا وَلَقَدْ عَلِمَتِ الْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ ﴿٧﴾ သူသည်တို့သည် အရှင်၏အကြား ပုတုဇဉ်၏ အကြား၌ နီးစပ်မှုရှိသည် ဟု စီမံကြ၏။ ပုတုဇဉ်တို့က သူတို့ကိုယ် သူတို့ အသင့်ရောက်ရှိရမည့်သူများ ဖြစ်ကြောင်း သိနေကြ၏။ <sup>၈၀၉</sup>
၁၅၉။	سُبْحَانَ اللَّهِ عَمَّا يُصِفُونَ ﴿٨﴾ ဦးထိပ်ထားအပ်သည့် ပရမတ်ဘုရားရှင်သည် သူတို့၏ သီဝရီများနှင့် မဆိုင်ချေ။
၁၆၀။	إِلَّا عِبَادَ اللَّهِ الْمُخْلِصِينَ ﴿٩﴾ ပရမတ်ဘုရားရှင်အား ကယ်တင်ရှင်သီးသန့်ဟု ကိုးကွယ်သူများမှအပ-
၁၆၁။	فَأْتِكُمْ وَمَا تَعْبُدُونَ ﴿١٠﴾ သင်တို့နှင့် သင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်သော-
၁၆၂။	مَا أَنْتُمْ عَلَيْهِ بِفَاتِنِينَ ﴿١١﴾ သင်တို့သည် အရှင့်အား ပုန်ကန်ရန် စည်းရုံးနိုင်သည်မှာ-
၁၆၃။	إِلَّا مَنْ هُوَ صَالِ الْجَحِيمِ ﴿١٢﴾ ငရဲဗီးသား အတိ ဖြစ်ရမည့် သူများသာ ဖြစ်၏။
၁၆၄။	وَمَا مِنَّا إِلَّا لَهُ مَقَامٌ مَّعْلُومٌ ﴿١٣﴾

(၈၀၉) ဤသုတ်တော်၏ ပထမဝါကျမှ အရှင်နှင့် ပုတုဇဉ်တို့အကြား နီးစပ်မှု ရှိသည်ဟု စီမံကြ၏ ဆိုသည်မှာ ထိုသို့ မအပ်မရာများကို ပူးတွဲ ကိုးကွယ် လိုသူများသည် ထိုပုတုဇဉ် စင်စစ်ဖြစ်သူများကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထား၍ ဆရာတင်မြောက် ကိုးကွယ်ရန် စီမံကြောင်းကို ဆိုလိုပေသည်။ ၃၄:၄၀၊ ၄၁။ ဒုတိယ ဝါကျမှ အသင့်ရောက်ရှိရမည့် သူများ ဆိုသည်မှာ သူတို့သည်လည်း အခြား လူသားများကဲ့သို့ ပရမတ်ဘုရားရှင်၏ ရွေးမှောက်သို့ ရောက်ရှိရမည့် သူများ ဖြစ်သည်ဟု ဆိုခြင်း ဖြစ်ပေသည်။

	ကျွန်ုပ်တို့အနက် တည်မြဲသော အလုပ် မရှိသူ ဟူ၍ မရှိချေ။
၁၆၅။	وَإِنَّا لَنَحْنُ الصَّافُونَ ﴿٦٥﴾ ကျွန်ုပ်တို့သည် လျာထားခံရသူများ ဖြစ်၏။
၁၆၆။	وَإِنَّا لَنَحْنُ الْمُسَبِّحُونَ ﴿٦٦﴾ ကျွန်ုပ်တို့သည် အရှင့်အား ဦးထိပ်ထားနေသူများ ဖြစ်၏။
၁၆၇။	وَإِنْ كَانُوا لَيَقُولُونَ ﴿٦٧﴾ ကေန်ပင် သူတို့က ပြောဆိုကြသည်မှာ-
၁၆၈။	لَوْ أَنَّ عِنْدَنَا نِكَرًا مِنَ الْأُولِينَ ﴿٦٨﴾ ကျွန်ုပ်တို့ထံ၌ ရှေးဦးပထမ မျိုးဆက်မှ သတိပေးတရားတော် ရှိခဲ့လေလျှင်-
၁၆၉။	لَكُنَّا عِبَادَ اللَّهِ الْمُخْلَصِينَ ﴿٦٩﴾ ကျွန်ုပ်တို့သည် ပရမတ်တရားရှင်ကိုသာ ကယ်တင်ရှင်သီးသန့်ဟု ကိုးကွယ်ခဲ့မည်ပင်၊”ဟု ဖြစ်၏။
၁၇၀။	فَكَفَرُوا بِهِ فَسَوْفَ يَعْلَمُونَ ﴿٧٠﴾ သို့သော် သူတို့သည် ၎င်းကို ဖုံးကွယ်ထားကြ၏။ သူတို့ သိကြရလေလတ္တံ့။
၁၇၁။	وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا الْمُرْسَلِينَ ﴿٧١﴾ ငါသည် ငါ၏ အမှုတော်ဆောင် ဉာဏ်စဉ်ဆောင်များဖြင့် ဓမ္မတော်ကို မုချ ရှိစေခဲ့ပြီ။
၁၇၂။	إِنَّهُمْ لَهُمُ الْمَنْصُورُونَ ﴿٧٢﴾ ကေန်ပင် သူတို့သည် ကူညီစောင့်မခြင်းခံရမည်ပင်။
၁၇၃။	وَإِنَّا جُنْدَنَا لَهُمُ الْغَالِبُونَ ﴿٧٣﴾ ကေန်ပင် ငါ၏ စစ်သည်တော်များသည် အောင်မြင်သူများ ဖြစ်ရလတ္တံ့။
၁၇၄။	فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ ﴿٧٤﴾ မကောင်း သို့ဖြစ်၍ သူတို့အား ယာယီမျှ အလှည့်ပေးထားလော့။
၁၇၅။	وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ ﴿٧٥﴾ သူတို့အား မျက်ခြည်မပြတ်စေလင့်၊ သူတို့သည်လည်း မကြာမှီ တွေ့မြင်ရလတ္တံ့။
၁၇၆။	أَفَبِعَذَابِنَا يَسْتَعْجِلُونَ ﴿٧٦﴾ သူတို့သည် ငါ ပြဋ္ဌာန်းထားသော ဝင့်ကြေးကို စိတ်စောလျက် ရှိသလော။
၁၇၇။	فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَاءَ صَبَاحُ الْمُنْذَرِينَ ﴿٧٧﴾ သို့ဖြင့် သူတို့၏ အထိုင်ချထားရာသို့ ၎င်းအား ချမှတ်သော်၊ သတိပေးခံထားရသော သူတို့အတွက် အကုသိုလ် နံနက်ခင်း ဖြစ်ရလတ္တံ့။
၁၇၈။	وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ ﴿٧٨﴾ သူတို့ထံမှ ယာယီကာလ လှည့်ထွက်ခဲ့လော့။



၁၇၉။	<p style="text-align: right;">وَأَبْصِرْ فَسَوْفَ يُبْصِرُونَ ﴿١٧٩﴾</p> <p>မျက်ခြည်မပြတ်စေလင့်၊ သူတို့သည်လည်း မကြာမှီ တွေ့မြင်ရလတ္တံ့။</p>
၁၈၀။	<p style="text-align: right;">سُبْحَانَ رَبِّكَ رَبِّ الْعِزَّةِ عَمَّا يَصِفُونَ ﴿١٨٠﴾</p> <p>ကံကြမ္မာရှင်အား ဦးထိပ်ထားလော့၊ အရှင်သည် သူတို့၏ သီဝရီတို့မှ ကင်းသော ဘုန်းတန်ခိုးတို့၏ ကံကြမ္မာရှင် ဖြစ်၏။</p>
၁၈၁။	<p style="text-align: right;">وَسَلَامٌ عَلَى الْمُرْسَلِينَ ﴿١٨١﴾</p> <p>ဉာဏ်စဉ်ဆောင် အပေါင်းတို့ အပေါ်သို့ ငြိမ်းချမ်းပါစေသော်။</p>
၁၈၂။	<p style="text-align: right;">وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴿١٨٢﴾</p> <p>ရည်သန်စူးစိုက်မှုအပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။</p>

---